

မာတိကာ

၁။ ရွှင်လန်းပေါ့ပါးတဲ့ရွှထောင့်က ကြည့်ပါ	၇
၂။ ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်	၁၀
၃။ နေရာတိုင်းမှာ စိတ်ဝင်စားစရာလူတွေရှိပါတယ်	၁၄
၄။ ပျော်ရွှင်စရာကမ္ဘာ	၁၈
၅။ ပူပင်သောကတွေ ဦးတည်လာနေပြီလား	၂၂
၆။ ရိုးသားဖြောင့်မတ်သော	၂၆
၇။ အသေးအမွှေးလေးနဲ့ မပေါက်ကွဲပါစေနဲ့	၃၀
၈။ ခြုံပဝါအသာချပါလို့	၃၄
၉။ ပန်းကန်လေးရဲ့ခရီးစဉ်	၃၇
၁၀။ အဝေးမှ စာလေးတစ်စောင်	၄၂
၁၁။ မိမိကိုယ်ကိုကြင်နာဖို့ အချိန်ဖန်တီးပါ	၄၅
၁၂။ သုဝဏ္ဏဘူမိ သထုံနယ်မြေ	၄၈
၁၃။ ထွက်ပေါက်မရှိဘူးလား	၅၂
၁၄။ မိမိကိုယ်ကိုကြင်နာပါ	၅၅
၁၅။ ပန်းစည်းကလေး	၅၉
၁၆။ သစ်ပင်လေးလို	၆၂
၁၇။ ဆရာဒဂုန်တာရာရဲ့ နှစ် ၉၀ ပြည့် မွေးနေ့နှင့် ပန်းမျိုးစုံစီ ကလောဆီ	၆၆
၁၈။ ဘဝထဲက အပြုသဘောမဆောင်တာတွေကို ဖယ်ရှားပါ	၇၁

၁၉။ ဘာကိုလိုချင်လို့ ကြိုးစားနေပါသလဲ	၇၅
၂၀။ ကြိုလာသမျှ ဘုံဘဝ	၇၈
၂၁။ စိတ်ကူးဆိပ်မက်များကို ပြန်လည်ဖန်တီးခြင်း	၈၂
၂၂။ တစ်နာရီရဲ့စွမ်းအား	၈၅
၂၃။ နှစ်ကိုယ်တစ်စိတ်	၉၀
၂၄။ ပြုံးရယ်နိုင်ခြင်းသည် သတ္တိ	၉၃
၂၅။ နေ့စဉ် နိုးကြားတက်ကြွနေအောင်နေပါ	၉၇
၂၆။ အောင်မြင်ဖို့ ဘာတွေပေးဆပ်ခဲ့ရပါသလဲ	၁၀၁
၂၇။ မေ့ဆေးဆရာဝန်လို လူသားများ	၁၀၅
၂၈။ မမေ့နိုင်သော ပီတိများ	၁၀၉
၂၉။ ဖြစ်ပုံပျက်ပုံမျိုးစုံတဲ့ ထိုတစ်ည	၁၁၂
၃၀။ မုဒိတာတရားထားနိုင်ဖို့ ခက်ခဲပါသလား	၁၁၇
၃၁။ ကရုဏာဆိုတာ	၁၂၁
၃၂။ ပြီးပြည့်စုံတဲ့ ပန်းတိုင်သို့	၁၂၅
၃၃။ လွန်ကဲမှုတွေ ပြုလုပ်မိပါသလား	၁၂၉
၃၄။ နောက်ဆုံး	၁၃၄
၃၅။ သွားနှင့်သူများနှင့် ကျန်ရစ်မယ့်သူများ	၁၃၇

